

အပေါက်အလမ်းတည့် က၊ <a-paut a-lan: te'> = အပေါက်တည့် /ဘာပဲလုပ်လုပ် ~ တယ်ကိုမရှိဘူး။ 做什么事都不如意。 / ကြံ တဲ့အတိုင်း ~ ပါဝေ။ 祝万事如意。

အပိုက် န၊ <a-pait> 抱, 拥抱
အပိုက်အပွေ န၊ <a-pait a-pwei'> 搂抱
အပင့် န၊ <a-pin'> ①(对僧侣、医生等的)邀请 ②缅甸符 号

အပင့်အခေါ် န၊ <a-pin' a-khaw> 邀请
အပင့်အမိတ် န၊ <a-pin' a-pheit> 恭请, 邀请
အပင့်အမြောက် န၊ <a-pin' a-hmyaut> 阿谀, 奉承, 吹捧
အပင် I န၊ <a-pin> ①植物, 茎, 干: ~ လောက 植物界 ②对头发、线等细长东西的称谓: ~ သုံးပင်လိမ် 三股拧在一起的绳 / ဒီချည်က ~ ထုတ်တယ်။ 这线很粗。 II မ၊ <a-pin> 棵, 根(用于细长的东西如柱子、头发、线等): ပါး ~ ၂၀ 二十棵竹子 III ကဝ၊ <a-pin> (古)永远, လူ ဆိုတာဆင်းရဲလဲ ~ မဟုတ်ချမ်းသာလဲ ~ မဟုတ်ဘူးတဲ့။ 有人说人是不会永远贫穷的, 也不会永远富裕。

အပင်ငုတ် န၊ <a-pin ngout> 树墩, 树桩
အပင်ထပ်နား ကဝ၊ <a-pin d-ban:> 辛辛苦苦, 劳累地, ရေထဲ ကျသွားသူကိုဦးဘက ~ ဆွဲတင်လိုက်သည်။ 吴巴费劲地把溺水者拖上来。

အပင်ထွက် က၊ <a-pin htwet> 破土而出, 种子发芽
အပင်ပေါက် န၊ <a-pin baut> 苗儿, 幼芽
အပင်ပန်းခံ က၊ <a-pin ban: khan> 吃苦耐劳, 受累
အပင်ပန်းခဏ္ဍိ က၊ <a-pin ban: phyei> 休息, 解除疲乏
အပင်ပန်းရှာ က၊ <a-pin ban: sha> 自找麻烦, 自找劳累
အပင်မှည့် န၊ <a-pin hme'> 在树上自然成熟的果子
အပင်ရင်း န၊ <a-pin yin:> 靠近树根的部分
အပင်အစဉ် ကဝ၊ <a-pin a-sin> (书)经常, 一贯
အပင်အပန်း န၊ <a-pin a-pan:> 辛苦, 劳累, 疲乏
အပင်း န၊ <a-pin:> ①葷子 ②楔子 ③迷信谓巫、鬼施邪 术叫人食后中邪的食物 ④痞块 ⑤伙, 集团(多合用), 如: အသင်းအပင်း

အပင်းကျ က၊ <a-pin: kya'> 迷信谓误食的邪祟物已排除 出体外

အပင်းချ က၊ <a-pin: khya'> 迷信谓排除误食的邪祟物
အပင်းဆို့ က၊ <a-pin: sho'> (粗)塞, 填(指吃东西)

အပင်းထည့် က၊ <a-pin: hte'> 迷信谓施邪术把邪祟物送入 人体

အပင်းလျှို က၊ <a-pin: sho> = အပင်းဆို့
အပင်းသွင်း က၊ <a-pin: thwin:> = အပင်းထည့်

အပင်းအသာ န၊ <a-pin: a-hsa> 迷信谓巫、鬼施邪术叫人 食后中邪的食物

အပင်းအဆိပ် န၊ <a-pin: a hseit> (喻)毫无诚心不得已才

请某人吃的东西
အပင်းအသင်း န၊ <a-pin: a-thin:> 团体

အပေါင် န၊ <a-paun> ①抵押物, 典当物, 典押物, 当头: ~ စာချုပ် 抵押单, 当票 ②大腿, 股 ③(器具的)腿儿 ④(器具的)框儿, 边儿 ⑤附属物, 帮手

အပေါင်ခံ က၊ <a-paun khan> 接受抵押品后借给钱款: ~ သူ 收当人, 承典人

အပေါင်ဆိုင် န၊ <a-paun zain> 当铺, 今叫အသေးစားငွေချေး ဌာန

အပေါင်ဆုံး က၊ <a-paun hson:> 因到期不赎, 抵押品归当 铺所有: ~ ပစ္စည်း 因到期不赎而归当铺所有的抵押 品

အပေါင်ထား က၊ <a-paun hta:> 当, 抵押
အပေါင်ပစ္စည်း န၊ <a-paun pyit si:> 当头, 抵押品

အပေါင်ပြု က၊ <a-paun pyu'> 典当
အပေါင်အနံ့ န၊ <a-paun a-hnan> 典, 当, 抵押

အပေါင်အမြောင် န၊ <a-paun a-hmyaun> 小老婆, 妾
အပေါင်အလက် န၊ <a-paun a-let> 四肢: သဲ ~ သတ်သတ် ရောင်းတယ်။ 单卖鸭腿鸭翅

အပေါင်း န၊ <a-paun:> ①【数】加法 ②共计, 合计 ③加 号, 正号 ④包头用的东西: နေပူထဲကိုထွက်ဖက် ~ လေးနဲ့ ထွက်။ 顶着烈日外出, 头上要包着点。 ⑤全体, 所有, 全 部: ရဲဘော် ~ 各位同志 / သတ္တဝါ ~ 所有动物 ⑥交 往 ⑦同伴, 伙伴

အပေါင်းကြီး န၊ <a-paun: gyi:> (古碑铭用)总数
အပေါင်းဆုံ က၊ <a-paun: hsan'> 交际广

အပေါင်းတည်ကိန်း န၊ <a-paun: ti gein:> 【数】被加数
အပေါင်းနာ က၊ <a-paun: na> 亲密, 熟悉

အပေါင်းပါ န၊ <a-paun: ba> 帮凶, 同伙, 同谋
အပေါင်းလက္ခဏာ န၊ <a-paun: let kh-na> 【数】加号, 正号: ~ ကိန်း: 【数】正数

အပေါင်းဝင် က၊ <a-paun: win> 参加, 参与
အပေါင်းသင်းပင်း န၊ <a-paun: thin: pin:> 伙伴, 朋友, 友 人

အပေါင်းအစု န၊ <a-paun: a-su'> 成群的, 成伙的, 小组
အပေါင်းအစည်း န၊ <a-paun: a-si:> 统一, 汇合, 合并, 联合

အပေါင်းအစပ် န၊ <a-paun: a-sat> 结合, 混合
အပေါင်းအဖော် န၊ <a-paun: a-phaw> 同伴, 伙伴, 伴儿, 朋友

အပေါင်းအသင်း န၊ <a-paun: a-thin:> = အပေါင်းအဖော်
အပေါင်းအသင်းဆုံ က၊ <a-paun: a-thin: hsan'> = အပေါင်း ဆုံ

အပိုင် I န၊ <a-pain> ①属某人的, 归属, 属……管辖: ဒီ အိမ်ဟာကျနော် ~ သဲ။ 这房子是属于我的。 II ကဝ၊